

ပတခ(အထခ)-၀၁-၀၂



ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး၊

-----မြို့/ မြို့နယ်

-----တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ

အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ(ဂ)၊ အထူးကုန်စည်ခွန်နည်းဥပဒေ ၉၊ နည်းဥပဒေခွဲ(က)၊ နည်းဥပဒေ ၁၀ နှင့် နည်းဥပဒေ ၁၁ တို့အရ အထူးကုန်စည်ကို တင်သွင်းသူ သို့မဟုတ် ထုတ်လုပ်သူ သို့မဟုတ် တင်ပို့သူအား ထုတ်ပေးသည့် လုပ်ငန်းမှတ်ပုံတင်လက်မှတ်

မှတ်ပုံတင်လက်မှတ်အမှတ်စဉ် -----ရက်စွဲ-----

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်/ ကုမ္ပဏီမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ အောက်ဖော်ပြပါ အထူးကုန်စည်(များ)ကို တင်သွင်း/ ထုတ်လုပ်/ တင်ပို့သူ -----

----- သို့ အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ(ဂ)အရ မှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးလိုက်သည်-

တင်သွင်း/ ထုတ်လုပ်/ တင်ပို့သည့် ကုန်စည်(များ) -----

ကုန်စည်(များ) ထုပ်ပိုးမှုပုံစံ -----

၂။ ဤလက်မှတ်သည် အောက်ဖော်ပြပါနေရာ၌ လုပ်ကိုင်ဆောင်ရွက်သော လုပ်ငန်းအတွက်ဖြစ်သည်-

လုပ်ငန်းအဓိကတည်ရှိရာနေရာ -----

ကုန်စည်(များ) ကို အလွှာတစ်ခုစီအလိုက် ခွင့်ပြုသည့် လုပ်ငန်းဥပစာ-----

လုပ်ငန်းခွဲများ (၂ ခုထက်ပိုသော လုပ်ငန်းခွဲများအား နောက်ဆက်တွဲဖြင့် ဖော်ပြထားပါသည်။)

(၁) -----

(၂) -----

လုပ်ငန်းဥပစာအတွက် တာဝန်ရှိပုဂ္ဂိုလ်နှင့် ကြီးကြပ်ကွပ်ကဲခွင့်ပြုသည့်ပုဂ္ဂိုလ်အမည်များ -----

၃။ ဤလက်မှတ်သည် ----- ခုနှစ်၊ ----- လ၊ ----- ရက်နေ့တွင် ကုန်ဆုံးသော နှစ်အထိသာ အတည်ဖြစ်သည်။



ရက်စွဲ၊ -----

တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန
-----ရုံး

သတ်မှတ်ချက်များ

- ၁။ ဤမှတ်ပုံတင်လက်မှတ်မူရင်းကို ပင်မလုပ်ငန်းဥပစာတွင်လည်းကောင်း၊ မှတ်ပုံတင်လက်မှတ်မူရင်းခွဲများကို လုပ်ငန်းခွဲတည်ရှိရာ ဥပစာအသီးသီးတွင်လည်းကောင်း အများမြင်သာအောင် ချိတ်ဆွဲထားရမည်။
- ၂။ လုပ်ငန်းမှတ်ပုံတင်ရရှိသူသည် လုပ်ငန်းမှတ်ပုံတင်တွင်ခွင့်ပြုသည့် လုပ်ငန်းဥပစာကို သတ်မှတ်ထားသော အထူးကုန်စည်အမျိုးအစားအတွက်သာ အသုံးပြုရမည်။
- ၃။ လုပ်ငန်းမှတ်ပုံတင်တွင် ခွင့်ပြုထားသော တာဝန်ရှိပုဂ္ဂိုလ်သာလျှင် လုပ်ငန်းဥပစာကို ထိန်းချုပ်ခြင်း ပြုရ မည်။
- ၄။ အခွန်ထမ်းအမည် (လုပ်ငန်းအမည်အပါအဝင်)၊ လိပ်စာ၊ လုပ်ငန်းတည်နေရာ သို့မဟုတ် လုပ်ငန်းသဘောသဘာဝ တစ်ခုခု ပြောင်းလဲလျှင် ပြောင်းလဲမှုပြုလုပ်သည့်နေ့မှ (၁၅)ရက် အတွင်း မှတ်ပုံတင်လက်မှတ်နှင့်အတူ တာဝန်ခံအရာရှိထံသို့ အကြောင်းကြားရမည်။
- ၅။ မည်သူမဆို အောက်ပါပျက်ကွက်မှု တစ်ရပ်ရပ်ကိုကျူးလွန်ပါက ပေးဆောင်ရမည့်အခွန်၏ ၁၀ ရာခိုင်နှုန်းနှင့် ညီမျှသော ဒဏ်ကြေးငွေကိုပေးဆောင်ရမည်-
 - (က) အခွန်ဥပဒေတစ်ရပ်ရပ်နှင့်အညီ မှတ်ပုံတင်ရန်ပျက်ကွက်ခြင်း၊
 - (ခ) ပုဒ်မ ၉၊ ပုဒ်မခွဲ (စ) နှင့် ပုဒ်မခွဲ (ဆ)တို့အရ အခွန်ထမ်းဆိုင်ရာ သတင်းအချက်အလက် ပြောင်းလဲမှုကို ညွှန်ကြားရေးမှူးချုပ်ထံသို့ အကြောင်းကြားရန်ပျက်ကွက်ခြင်း၊
 - (ဂ) အခွန်ဥပဒေတစ်ရပ်ရပ်အရ အခွန်ထမ်းမှတ်ပုံတင်ပယ်ဖျက်ခြင်းကို ဥပဒေနှင့်အညီ လျှောက်ထားရန် ပျက်ကွက်ခြင်း။
- ၆။ မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးလျှောက်ထားလိုပါက အထူးကုန်စည်ခွန်နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)၊ နည်းဥပဒေခွဲငယ်(၁) အရ ဘဏ္ဍာနှစ် မကုန်ဆုံးမီ (၃)လ ကြိုတင်၍ တာဝန်ခံ အရာရှိထံ လျှောက်ထားရမည် ဖြစ်သည်။

[illegible]